



ထေရဝါဒမ္မာန္တအသိနှင့် ဂိပ်သာနာပြန့်ဗျားရေးအယ်း



NEW APPROACH TO BUDDHA DESANA

မုန္တအသိနှင့် စနစ်သစ်နည်းဖြင့် လေ့လာခြင်း

စာစဉ်(၁၆)

အန္တမာဒ

၂၀၁၀ - ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇-ရက်
(၂၅) ကြိမ်မြောက်၊ မုန္တနည်းနာမ်ရပ်လေ့ကျင့်ရေးစခန်း
ဆုတေသန်းပြည့်ဘုရား၊ မန္တလေးမြို့တွင် ဟောကြားသောတရားတော်

ဦးဇွဲးဇော်

(မဟာသူမြို့ဘဏ်တိဘဓာ)

ပရေနနာယက၊ ထေရဝါဒမ္မာန္တအသိနှင့် ပိပသာနာပြန့်ဗျားရေးအသင်း
တွေဖက်ပြာနဗုံး (ပြီး)၊ နိုင်ငံတော်ပရိယတိသာသန္တတော်ယိုလို မန္တလေး

မူနှစ်အသနာကို စနစ်သိပြုပြုလေ့ရှာခြင်း

တာစဉ် - ၁၆

အပွဲမာဒ

၂၀၁၀-ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉-ရက်၊
 မန္တလေးမြို့၊ ဆုတောင်းပြည့်ဘုရားတွင်
 (၁၅)ကြိမ်မြောက် ဗုဒ္ဓနည်း၊ နာမ်ရုပ်လေ့ကျင့်ရေးစခန်း၏
 ဟောကြားသောတရားတော်

ဦးငြွေးအောင်

(မဟာသုဒ္ဓဘဏ်ဝါယာ)

ထေရဝါဒမြတ်အသနာနှင့် ပိပိသနာပြန်းလေးအသင်း
 တွေဖက်ရှာနှုန်းများနှင့် တော်ဝါယာတွေသာသနာတက္ကသိုလ်(မန္တလေး)

ဘာမ္ဒမာဒ

အာနာပါန သတိကမ္မဋ္ဌာန်း ရှုမှတ်ပွားများတဲ့အခါ အခြေခံအား
ဖြင့် မိမိတို့၏ ရုပက္ခန္ဓာနှင့် လေစာတ်တို့ ဆက်သွယ်နေပုံ၊ လေစာတ်တွေ
ဝင်နှင့်ထွက်နှင့်အောင် အတွင်းကောင္းသတွေ အလုပ်လုပ်ပုံ စသည်တို့
ကို ကောင္းသတွေရှုမှတ်ရင်း လေ့လာလာခဲ့တာ။ အဲဒီ အခြေခံသဘာဝ
တွေ သိပြီးတော့မှ အခုလို အာနာပါန သတိကမ္မဏာန်းကို ပွားများရတာ။
အဲဒီလိုပွားများခြင်းအားဖြင့် ရုပက္ခန္ဓာ၏အနေအထားအမျှန်ကို သဘော
ပေါက် နားလည်မှုပါ။ နားလည်တယ်၊ သဘောပေါက်တယ်ဆိုတာဟာ
စိတ်က။ စိတ်က နားလည်ဖို့ သဘောပေါက်ဖို့ဆိုတာဟာလည်းပဲ အခြေခံ
ဗဟိုသုတပညာရှိမှ သဘောပေါက်နားလည်တာ။ အခြေခံ ဗဟိုသုတ
ပညာဆိုတာဟာလည်းပဲ သဘာဝကျကျ ဗဟိုသုတများကို စုဆောင်းနိုင်မှု။
အခြေခံဗဟိုသုတက သဘာဝမကျရင် လိုအပ်သောအပြောက မထွက်
လာဘူး။ အရေးတိုးတဲ့အချက်က ဗဟိုသုတကိုယ်တိုင်က သဘာဝကျရ
မယ်။ သဘာဝကျတဲ့ အခြေခံရှိမှ စိတ်က ဆင်ခြင်တတ်၊ စဉ်းစားတတ်
တယ်။

အခု အရေးကြီးတဲ့အချက်က မိမိစိတ်ဟာ စနစ်တကျ သဘာဝ
တရားများကို ဆင်ခြင်နိုင်၊ စဉ်းစားနိုင်အောင် ကြီးစားနေကြတာ။ အဲဒီလို
သဘာဝကျကျ အခြေခံတရားများကို နှုလုံးသွေးဖို့ကျတော့ အရေးအကြီး
ဆုံး နှုလုံးသွေးစရာအချက်က တခြားမှာ မရှိ မိမိခန္ဓာကိုယ်မှာပဲ ရှိတယ်။
အရေးကြီးသော သဘာဝတရားများ၏အကြောင်းကို စဉ်းစားတယ်ဆုံး

တာ မိမိတို၏ ရုပ်ခန္ဓာအကြောင်းသည် မိမိတိုအတွက် အရေးအကြီးဆုံးဖြစ်သော ရုပ်ခန္ဓာ၏အကြောင်းကို နာမ်ခန္ဓာခေါ်တဲ့ စိတ်က နားလည်ဖို့ သဘောပေါက်ဖို့ လိုတယ်။

နားလည် သဘောပေါက်တယ်ဆိုတာ မိမိ၏စိတ်က မိမိ၏ကိုယ် ခန္ဓာအကြောင်းကို သဘောပေါက် နားလည်ဖို့အတွက် အခြေခံဖြစ်သော ပဟုသုတများကို စုဆောင်းပါတယ်။

ဒီအကြောင်းအရာတွေဟာ မြတ်စွာဘူရား ပွဲင့်တော်မူလာပြီး တော့ မြတ်စွာဘူရားရဲ့တပည့်သာဝကများ ဘူရားရှင်ထံက ကြားရ နာရာ သိရတယ်။ ကြားနာသိရှိပြီးတော့မှ ကိုယ်တိုင်အားထုတ်ကြတယ်။ ဘူရား ရှင်ဟောကြားတော်မူသော ဒေသနာဆိုတာဟာ တခြားတစ်ပါးအကြောင်း အရာများပါသော်လည်း အရေးအကြီးဆုံးဖြစ်တဲ့ ရွှေပက္ခန္ဓာ၏အကြောင်း ကို ဘူရားရှင်က သင်ကြားပေးတယ်။ သင်ကြားပေးထားတဲ့ ပညာတွေ အများကြီးထံက စုဆောင်းပြီးတော့ ဒီဟာကို အကျဉ်းချုပ်ပြီးတော့ ရှုမှုတ် ပွားများနိုင်အောင် သင်ပေးတဲ့ပညာက ကာယာနှပ်သုနာပညာ၊ ကာယာ နှပ်သုနာပညာဆိုတာ တခြားမဟုတ်။ ဒီ ရွှေပကာယာကြီး၏ အကြောင်းအ ရာကို သင်ရတာ။ ကာယာနှပ်သုနာပညာ တတ်ကျွမ်းမှ ကာယာနှပ်သု နာ သတိပဋိနှစ်ဆိုတာကို ပွားများနိုင်တယ်။ ကာယာနှပ်သုနာ သတိပ ဋိနှစ်ဆိုတဲ့မှာမှ တစ်ပါးသောသတိပဋိနှစ်က ‘အာနာပါနသတိပဋိနှစ်’။

အာနာပါနဆိုတာ ဝင်လေထွက်လေလေး ဝင်နေထွက်နေတာ ကို ရှုမှုတ်ခြင်း၊ ပွားများခြင်း။ ရှုမှုတ်ပွားများတာက စိတ်၏အလုပ်။ ဝင်လေထွက်လေလေးက ရုပ်ခန္ဓာ၏အလုပ်။ ‘ဝင်လေထွက်လေလေးက

ဆရာတိုး ဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်)

ရှုပက္ခန္ဓာ၏အလုပ်၊ ရှုမှတ်ပွားများတာက စိတ်အလုပ်၊' အဲတော့ စိတ်နှင့် ကိုယ် (နာမက္ခန္ဓာနှင့် ရှုပက္ခန္ဓာ) နှစ်ခုကို သတိအား၊ ဝီရိယအားနဲ့ ရှုမှတ် နေတာပါ။

ရှုမှတ်တယ်ဆိုတဲ့သဘောက ရှုပံ့ဘာတွေလုပ်နေတယ်၊ စိတ် - ဘာတွေ လုပ်နေတယ်ဆိုတာကို သိတာပါ။ ဘာတွေလုပ်နေမှန်း မသိတာ သတိမပါလို့။ သတိပါမှ လုပ်နေတာကို သိတာ။ အဲတော့ သတိအားလည်း ရှိရမယ်။ ကြိုးစားအားထုတ်မှ ဝီရိယလည်း ပါရမယ်။ သတိအား၊ ဝီရိယ အားကိုသုံး၍ ရှုပက္ခန္ဓာလုပ်နေသော အလုပ်ကိုလည်းသိအောင်၊ နာမက္ခန္ဓာလုပ်နေသော အလုပ်ကိုလည်းသိအောင် ကြိုးစားအားထုတ်တာပါ။ အာနာပါနသတိကမ္မဋ္ဌာန်း အလုပ်ထဲမှ ရှုပက္ခန္ဓာ၏အလုပ်လည်းပဲ တိတိ ကျကျ ပိုင်းပိုင်းခြားခြား ဖော်ပြနေတယ်။ ရှုမှတ်နေတဲ့နာမ်ခန္ဓာက ရှုမှတ်ပွားများဖို့ အကြောင်းအရာကိုလည်းပဲ ဒီသတိပ္ပါနာန်အလုပ်က ဖော်ပြနေတယ်။

အဲဒါကြောင့်မို့လို ဝင်လေထွက်လေကို ရှုမှတ်ပွားများတယ်ဆိုတဲ့ အာနာပါနသတိကမ္မဋ္ဌာန်း အလုပ်ထဲမှ ရှုပ်ခန္ဓာနဲ့ပတ်သက်တဲ့အကြောင်း လည်း ပါတယ်။ နာမ်ခန္ဓာနဲ့ပတ်သက်တဲ့ အကြောင်းလည်း ပါတယ်။ ဒီ ကမ္မဋ္ဌာန်းတရားက နာမ်ရှုပ်နှစ်ပါးတို့၏ သဘာဝအမှန်ကို သိအောင် ပြော ပြုပါတယ်။

ပြောပြတယ်ဆိုတဲ့ စကားလေးကို နားလည်အောင် စဉ်းစားပါ။ လူတို့သုံးနှစ်းနေတဲ့ အခုလိုပြောတဲ့ စကားလုံးတွေက လူတို့တို့ထွင်ထား တဲ့ စကား။ လူတို့ တို့ထွင်ထားတဲ့ စကားတွေဟာ လူတို့ နေစဉ်ဘဝမှာ

နေထိုင်လုပ်ကိုင်နိုင်အောင်၊ လူအချင်းချင်း ဆက်သွယ်နိုင်အောင် စကား
တွေကို သင်ခဲ့ရတာ။ မြန်မာဖြစ်တော့ မြန်မာအမိအဖ၊ ဆရာသမားများက
မြန်မာစကားကို သင်ပေးလို့ မြန်မာစကားတတ်တယ်။ မြန်မာစကား တတ်
လို့ အခုလို မြန်မာစကားနဲ့ပြောတာကို နားလည်တယ်။ အခု သင်ကြား
လေ့လာတဲ့နေရာမှာ စကားနဲ့ သင်ကြားလေ့လာတာ အခြေခံဖြစ်တယ်။
သို့သော် သဘာဝတရားကိုသိအောင် လေ့လာရတာပါ။ အဲဒီကျတော့
သဘာဝတရားက ပြောပြနေသော ဓမ္မအမိပ္ပါယ်ကို နားလည်အောင်
ကြိုးစားရတယ်။ လူမြေပြောတဲ့စကားလုံးနဲ့ သဘာဝပြောတဲ့ စကားလုံး မတူ
ပါ။ လူပြောတဲ့စကားနဲ့ သဘာဝကပြောပြနေတာ မတူပါ။ သဘာဝတရားက
ပြောပြတဲ့စကားက သူအမိပ္ပါယ်ကို သူပြောနေတာ။ အဲဒီ သဘာဝပြောတဲ့စကားကို နားလည်အောင် ပညာနဲ့ဆင်ခြင်ရတယ်။

လူပြောနေတဲ့ စကားလုံးကို ကြားရုံး၊ နာရုံး၊ နားထောင်ရုံးနဲ့ သဘာဝတရားကပြောနေတဲ့ အမိပ္ပါယ်ကို လွှာယ်လွှာယ်နဲ့မသိပါ။ စကားလုံးနဲ့
ထပ်ပြီးတော့ သဘာဝပြောတဲ့စကားကို သိအောင်၊ နားလည်အောင် ရှုံး
ပြောပေးရတယ်။ အဟုတ်တကယ် ပြောနေတာက ဒီခန္ဓာကိုယ်က လေလေး
ဝင်သွားတယ်။ ဝင်သွားတဲ့လေလေးက သူဝင်သွားပြီဆိုတဲ့အကြောင်းကို
ပြောတယ်။ ဝင်သွားတိုင်း ဝင်သွားတိုင်း နှာခေါင်းပေါက်ကရှိတဲ့ အရေပြား
တွေ ထိသွားလိုရှုရင် အတွောက်ပေါ်တယ်။ ပေါ်တာလေးက သဘာဝက
ပြောနေတာ။ လေက ပြောနေတာ။ ဘာပြောတာတုန်း၊ သူဝင်သွားနေ
ပါပြီလို့ သူကပြောနေတာ။ သူပြောတဲ့အပြောကို သတိမထားရင် ပြောမှုန်း
မသိပါ။

ဆရာတိုးပြီးကျော်မှုများအောင် (မဟာသွေ့မှုများအောင်)

ဘုရားက သင်ပေးနေတာပါ။ သဘာဝကပြောနေတဲ့ စကားကို နားလည်အောင် ကြိုးစား။ ကြိုးစားရင် သတိပါရမယ်။ ဝိရိယပါရမယ်။ ပညာပါရမယ်။ သတိ၊ ဝိရိယ၊ ပညာ၊ အေးသုံးပါးနဲ့မှ သဘာဝကပြောတာကို သိတာပါ။

လေလေးဝင်သွားတော့ ဝင်တဲ့အကြောင်းပြောသလိုပဲ ထွက်တဲ့ လေလေးက ထွက်သွားပြန်တော့ ထွက်နေတဲ့အကြောင်းကို နာခေါင်းအကြည်ရှုပ်ကလေးနဲ့ ထိသွားတိုင်း ထိသွားတိုင်း သူက ပြောပါတယ်။ ဒီပြောတဲ့စကားတွေက အာရုံအဖြစ်နဲ့ ပြောတယ်။ အဲဒီအာရုံလေးကို အတွေအာရုံ၊ အတွေအာရုံလေးက ပြောနေတာ။ ပြောသွားတာလေးတွေ ကိုလည်းပဲ သတိရှိမှ၊ ဝိရိယရှိမှ သိပါတယ်။ ပညာပါမှ အဓိပ္ပာယ် နားလည်တယ်။ အဲဒီအချက်ကလေးတွေဟာ တကယ်ကို သဘာဝတရားက ပြောပြနေတာ။ ပြောပြရုတင် မကဘူး။ သင်ပေးနေတာပါ။ ပိပသုနာပညာကို သဘာဝတရားက သင်ပေးနေတာပါ။

အဲဒီအချက်လေးတွေကို နားလည်ရမယ်။ သဘာဝအတိုင်း ဝင်နေထွက်နေတဲ့ လေလေးက ပညာသင်ပေးနေတာ။ သင်ပေးတဲ့ ပညာဟာ ရိုးရိုးစကားလုံးကပြောတဲ့ ပညာထက် ပို၍ သိမ်မွေတယ်၊ အဓိပ္ပာယ်လည်း ကျယ်ဝန်းတယ်။ ကျယ်ကျယ်ဝန်းဝန်း နားလည်ဖို့ဆိုတာက အခုလိုဘုရားရှင် ဟောကြားပေးခဲ့သည့် ဒေသနာများပါသော စကားများကို နားလည်အောင် နားထောင်၊ ဆင်ခြင်၊ ဆင်ခြင်တော့ သဘာဝကပြောသော စကား၏အဓိပ္ပာယ်ကို ပေါက်ရောက်တယ်၊ နားလည်ပါတယ်။ အရေးကြီးတာက သဘာဝကပြောသော စကား၏အဓိပ္ပာယ်ကို ပေါက်ရောက်နား

လည်ဖိုသည် အဓိက။

ဒီလေလေးတွေ ဝင်တဲ့အလုပ်၊ ထွက်တဲ့ အလုပ်။ အဲဒီမှာ အမှုမဲ့
အမှုတ်မဲ့နေတဲ့ လူတွေချည်ပဲ။ အမှုမဲ့ အမှုတ်မဲ့ဆိုတာ အမှုတ်မပါဘူး။
အမှုတ်မပါဘဲနဲ့နေရင် ဘာမှုမသိဘူး။ အမှုတ်ပါမဲ့ သိတယ်။ ဘာကိုမှတ်ရှု
မှုတုန်း။ ဝင်တာလေးလည်း သိအောင်မှတ်၊ ထွက်တာလေးလည်း သိ
အောင်မှတ်။ ဒါဟာ အမှုတ်တမဲ့ အမှုမဲ့အမှုတ်မဲ့ မနေဘူး။ အမှုတ်နဲ့
နေတာ၊ သတိနဲ့နေတာပါ။ ဒါဟာ ပထမအဆင့်။ သိဆိုသော စိတ်ကလေး
လေ့ကျင့်ပေးနေတာ။ သိအောင် သတိနဲ့တွဲ၍ မှတ်ပြီးတော့နေတာ။ ဝင်
လေလေးကို မှတ်တာ။ ထွက်လေလေးကို မှတ်တာ။

ဒီလို မှတ်နေတဲ့ စိတ်ကလေးက နာမ်ဓာတ်။ ဝင်နေထွက်နေတဲ့
လေကလေးက ရုပ်ဓာတ်။

ရုပ်ဓာတ်နဲ့ နာမ်ဓာတ်တို့ အဓိပ္ပာယ်ပေါ်အောင် ပြောနေပေမယ့်
လို ပညာရှိမှ အဓိပ္ပာယ်ကိုသိတာ။ အဲဒီလို အဓိပ္ပာယ်သိဖို့က အလွန်အ
ရေးကြီးပါတယ်။ နေစဉ် မိမိတို့၏ လူမှုကိစ္စအဝေ (စားရေး၊ သောက်ရေး၊
စီးပွားရေးကိစ္စတွေ) ဆောင်ရွက်နေတဲ့အထဲမှာ အဓိပ္ပာယ်တွေ အမျိုးမျိုး
ပါတယ်။ သို့သော် အဲဒီ လူမှုကိစ္စအဝဝထဲမှာပါတဲ့ အဓိပ္ပာယ်ထက် အခု
သဘာဝပြောသော အဓိပ္ပာယ်က ပို၍အရေးကြီးပါတယ်။

သဘာဝကပြောသော အဓိပ္ပာယ်သည် နေတိုင်း လူမှုကိစ္စကို
စဉ်းစားဆင်ခြင်နေရတဲ့ အဓိပ္ပာယ်ထက် အရေးကြီးတယ်။ လူမှုကိစ္စအဝဝ
တွေက မလုပ်ဘဲ ရပ်ထားလို ရတယ်။ သူတို့မလုပ်လို လည်း ဘာမှုမဖြစ်
ဘူး။ အခု သဘာဝအတိုင်း လုပ်နေတဲ့လေလေးက ရူပကွန်ာရှင်ရေးအ

ဆရာတိုး ဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်တိကစ္စ)

တွက် စဉ်ဆက်မပြတ်၊ မရပ်မနား ထောက်ပံ့နေတာ။ ဒါဟာ သူရဲ့အလုပ် အမှန်။ အဟုတ်လည်း အလုပ်လုပ်နေတာ။ အဟုတ်လည်းပဲ ထောက်ပံ့ နေတာ။ သူရပ်တာနဲ့တစ်ပြိုင်နက် သေသွားမယ်။

သေရေးရှင်ရေးကိစ္စသည် အခြားကိစ္စအားလုံးထက် အရေးကြီး တယ်။ အရေးကြီးသော်လည်း အရေးကြီးမှန်းကို မသိဘူး။ ဘာဖြစ်လို့ မသိတာတဲ့န်း အမူမဲ့အမှတ်မဲ့ နေလို့။ အရေးကြီးတာကို အရေးကြီးမှန်း မသိတာ အမူမဲ့အမှတ်မဲ့ နေလိုပါ။

အဲဒီမှာ ပထမအဆင့်က အမူမဲ့အမှတ်မဲ့လိုဆိုတဲ့ မေ့လျော့ခြင်း - ပမာဒတရားကို (ဘုရားက) အပွဲမာဒ-မမေ့မလျော့ခြင်းနဲ့ ပယ်ဖျက်ပေး။ ပမာဒတရားကို အပွဲမာဒတရားနဲ့ ပယ်ဖျက်ပေး။ မေ့လျော့နေတဲ့ စိတ်ကို မမေ့မလျော့ခြင်းနဲ့ ပယ်ဖျက်ပေး။ မမေ့လျော့ဘူးဆိုတာ သတိပါမှ ဝိရိယူ ပါမှ။ အဲဒီအကြောင်းအရာတွေဟာ ခက်တော့မခက်ပါ။ လူတို့ရဲ့ စရိတ်၊ ပုထုဇွဲစရိတ်နဲ့ မကိုက်တော့ အလုပ်းဝေးနေတာပါ။

ဒီသဘာဝတရားတွေဟာ မခက်သော်လည်း မိမိနဲ့ အလုမ်းဝေး တယ်။ ဒါလုပ်ရမှာကို ပင်ပန်းတယ်၊ ဆင်းရဲတယ်လို့ ထင်နေတာ။ အဲဒီ သဘာဝလေးတွေဟာ မခက်ပါဘူး။ သို့သော်လည်း ဝိရိယူအား သတိ အား လိုတယ်။ သတိအား ဝိရိယူအားတင်မက စွဲစွဲမြေမြေလုပ်ဖို့ အဲသနဖို့ လိုတယ်။ အဲဒါတွေကို ဘုရားက သင်ပေးခဲ့တာ။ စွဲစွဲမြေမြေ စွဲရှိရှိလုပ်မှ ဒီ တရားများက ပေါက်ရောက်အောင်မြင်တာပါ။

အဲဒီအလုပ်တွေဟာ သဘာဝအကြောင်းကိုသိဖို့ ဘုရားရှင်က သင်ပေးတဲ့ ပညာ။ လောကမှာ တက္ကသိုလ်ပေါင်းများစွာ၊ ပညာရှိပေါင်း

များစွာတို့ သင်ပေးတဲ့ပညာတွေက လောကမှာ နေရေးထိုင်ရေး၊ စားဝတ် နေရေးကိစ္စများကို ကျမ်းကျင်အောင်၊ အလုပ်လုပ်တတ်အောင် သင်ပေး တာချဉ်းပဲ။ အဲဒီ တက္ကသိုလ်တွေက အခုပြောနေတဲ့ သဘာဝပညာကို သင်ပေးတာ မရှိဘူး။ သဘာဝပညာကို သင်ပေးတဲ့ နေရာရယ်လိုလည်း မရှိဘူး။ ကျမ်းစာလည်း မရှိဘူး။ ဘုရားရှင်၏ဒေသနာ ထွန်းကားရာ အရပ်၊ သင်ပေးတဲ့နေရာမှာသာ ရှိတာ။

အဲဒါလေးတွေကို သေသေချာချာ နှုလုံးသွင်းတော့ အဓိက-က သဘာဝတရား။ အဲဒီ သဘာဝတရားဟာ အစဉ်အမြာ၊ မရပ်မနား အလုပ်လုပ်နေတဲ့ သဘာဝတရား။ သဘာဝတရားလို့ ပြောလိုက်ရင် သဘာဝတရားက အစဉ်အမြာ၊ မရပ်မနားအလုပ်လုပ်နေတဲ့ သဘာဝတရား။

အဲဒီ အစဉ်အမြာ၊ မရပ်မနား အလုပ်လုပ်နေတဲ့ သဘာဝတရား။ အဓိကအချက်က ရှင်ဖို့အတွက် လုပ်နေရတာ။ သဘာဝတရားများသည် ရှင်ဖို့အတွက် စဉ်ဆက်မပြတ်၊ မရပ်မနား အလုပ်လုပ်နေတာ။ အဲဒီ အမှန်တရားဟာ အဟုတ်တကယ် ရှိသော်ငြားလည်းပဲ ပညာကလည်း မသင်ဖူးဘူး၊ သတိကလည်း မရှိ ဝိရိယကလည်း မရှိတော့ သဘာဝတရား က ပြောနေတဲ့ အကြောင်းအရာ၊ သဘာဝက ပြောပြနေတဲ့ ပညာတွေ မတတ်ဘူး။ သဘာဝက ပညာတွေ သင်ပေးနေပေမယ့်လို့ သဘာဝက သင်ပေးတဲ့ပညာကို မတတ်ကြဘူး။

လူတွေ နေ့စဉ်နှင့်အမူ ဘယ်လောက်အရေးကြီးတဲ့ အလုပ်တွေ လုပ်နေလုပ်နေ သဘာဝကသင်ပေးတဲ့ ပညာများကို တတ်ကျမ်းဖို့ကိစ္စက အရေးကြီးဆုံး။ သူက ဘာအရေးတုန်း၊ သေရေးရှင်ရေး။ ဒါကြောင့်မို့လို့

ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်တိကစ္စ)

အရေးကြီးတယ်လို့ ပြောတာ။

သေရေးရှင်ရေးက သူဟာသူ လုပ်နေတာ၊ ငါနဲ့ ဘာဆိုင်တူနဲ့လို့
ငါက ပြောပါတယ်။ သေရေးရှင်ရေးကို ငါက မဆိုင်ဘူးလို့ ထင်နေတာ။
သေရေးရှင်ရေးက အမိက။ ငါဆိုတဲ့ ငါက အမိကမဟုတ်ဘူး။ အဲဒီနှစ်ခုကို
ကွဲကွဲပြားပြား ပညာဉာဏ်နဲ့ စဉ်းစားနိုင်ဖို့။ လောကမှာ လူတိုင်းလူတိုင်း
ငါက အရေးကြီးနေတာ။ အဲဒီ အရေးကြီးနေတဲ့ ငါက သေရေးရှင်ရေးကို
သူ ဘာမှ ဝင်မလုပ်နိုင်ဘူး။ သေရေးရှင်ရေးကိုစွဲကို ငါက ဝင်မလုပ်နိုင်ပါ။
ဒါ ဟုတ်၏-မဟုတ်၏ ပညာနဲ့ဆင်ခြင်မှု။ ဒီလေလေး ဝင်အောင်ထွက်
အောင် လုပ်နေတဲ့ကိုစွဲ ငါ မတတ်နိုင်ဘူး။ မြင်တယ်မဟုတ်လား။

ထိုအတူ ရင်ထဲမှာရှိတဲ့ နှုလုံးလေး၊ နှုလုံးလေး ချက်မှုနှုန်ခုန်
နေလို့ သွေးကလှည့်ပတ်နေတာ။ အဲဒီ နှုလုံးလေး မှုန်မှုန်ခုန်အောင် သ
ဘာဝတရားက လုပ်နေတာ။ သူလုပ်လို့ ရှင်တာ။ နှုလုံးလေးက တစ်မိနစ်
ကို အကြိမ်ခုနှစ်ဆယ် ခုန်လို့ အသက်ကလေးက ရှုင်တာ။ အဲဒီ အသက်
ကလေးရှင်အောင် လုပ်မှုကိုစွဲ ငါက သိလည်းမသိဘူး။ သူခုန်နေတာဟာ
ဘယ်လောက်အရေးကြီးမှုန်းလည်း မသိဘူး။ ငါက သဘာဝအတိုင်း အ
လုပ်လုပ်နေတဲ့ ရှင်ရေးကိုစွဲတွေအကြောင်းကို ဂရုမစိုက်အားဘူး။

သေရေးရှင်ရေးက ဘေးချိတ်ထားပြီးတော့ ငါ အခုံ အရေးကြီး
နေတဲ့ကိုစွဲ (ငါကိုစွဲ)က လောကမှာ ဂုဏ်နဲ့ ဖြပ်နဲ့ သိကွာနဲ့ အဆင်မြင့်မြင့်
ငါနေဖို့က အရေးကြီးနေတာ။ အဲတော့ အဲဒီကိုပဲ ကြီးစားနေတာ။ ပညာ
တွေ အမျိုးမျိုးတတ်အောင် သင်နေတယ်။ လောကမှာရှိနေတဲ့ စီးပွား
ညွှန်တွေ ရအောင်ရှာနေရတယ်။ အမျိုးစုံသောအလုပ်တွေ လူတိုင်း လုပ်

နေရတာဟာ ငါ့ဂုဏ်၊ ငါ့သိက္ခာ၊ ငါ့အဆင့်အတန်းဆိုတာတွေ မြင့်ရာ
မြင့်ကြောင်းအတွက် အလုပ်လုပ်နေတာပါ။

ဒီတွေ ငါ့အလုပ်ကတစ်မျိုး၊ သဘာဝအလုပ်က တစ်မျိုး။ အဲဒီ
နှစ်ခု ပိုင်းပိုင်းခြားခြားသိအောင် စဉ်းစားပါ။ လောကမှာ ဂုဏ်ရှိဖို့ တင့်
တယ်ဖို့၊ ခန့်ညားဖို့ စီးပွားများဖို့ ဥစ္စာများဖို့။ ဒါတွေက ငါ့အလုပ်။
သဘာဝအလုပ်က ရှင်ရေးအလုပ်။

ဒီအလုပ်တွေ လုပ်ပုံလုပ်နည်းချင်းကို မတူဘူး။ သဘာဝဓာတ်
တွေ နှလုံးတွေ အဆုတ်တွေက စဉ်ဆက်မပြတ်၊ မရပ်မနား နေ့ရောညပါ
သဘာဝတရားတွေက လုပ်နေရတာ။ ငါက ငါ့ကြီးပွားရေး၊ ငါတွန်းကား
ရေး၊ ငါ့အဆင့်မြှင့်ရေးဆိုတာ လုပ်တာတွေ၊ လုပ်တာပဲ။ ဒါပေမယ့်လို့
ခကာတဖြေတာ၊ လုပ်နိုင်တာ။ ဒီအခု ရှင်ရေးလုပ်နေတဲ့ အလုပ်လို့ စဉ်
ဆက်မပြတ် မရပ်မနား မလုပ်နိုင်ပါ။ အဲဒီနှစ်ခုကို ပိုင်းခြားသိအောင်လုပ်။
ငါလုပ်နိုင်တယ်ဆိုတာလေးက အပေါ်ယုံ လုပ်နိုင်တာ၊ နည်းနည်း လုပ်နိုင်
တာ။ သဘာဝ အဟုတ်အလုပ်လုပ်နေတာက အလွန်ကို ခိုင်မာတယ်။
စဉ်ဆက်မပြတ်လည်း လုပ်တယ်။ လုပ်တဲ့အလုပ်ကလည်း အလွန် ခက်ခဲ
သိမ်မွေပါတယ်။

အဲဒါတွေက ပညာတွေ။ ဝမ်းစာရွာတဲ့ ပညာထက် အဆပေါင်း
များစွာ ခက်တယ်၊ နက်နဲ့တယ်၊ သိမ်မွေတယ်။ လူက ဒီသေရေးရှင်ရေး၊
အရေးကြီးတဲ့ကိစ္စကို သတိမထားနိုင်ဘူး။ ငါ့အရေးက ပို့အရေးကြီးနေ
တာ။ ဘယ်နေရာဖြစ်ဖြစ် ငါ့အရေးက ဦးစားပေးပြီးနေတာ။

အဲဒီ သေရေးရှင်ရေးဖြစ်သောကိစ္စက အမှန်တရား။ အဲဒီအမှန်

ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်တိကစ္စ)

တရားကို သူမှုနေဖော်၏၊ သတိမရဘူး။ အဲဒီ မှုနေဖော်၊ သတိမရဘူး ဆိုတဲ့စကားက အပိဋ္ဌာ။ မှုနေတာ၊ သတိမရဘူးဆိုတာ အပိဋ္ဌာ။ မှုနေ၊ သတိမရနေလိုလည်းပဲ လောကက ပြောနေတာတွေနောက်ကို ကောက် ကောက်ပါအောင် လိုက်နေတာ။

လောကက ပြောတဲ့နောက်ကို ငါက ကောက်ကောက်ပါအောင် လိုက်နေတာ။ ငါ အဟုတ်လိုက်ရမယ့်လမ်းနဲ့ သူနဲ့ တခြားစီ။ အဟုတ်တ ကယ် ရှင်အောင်လုပ်နေရတဲ့ ဘဝကိစ္စအကြောင်း သိအောင်သွားတဲ့ လမ်းပေါ်ကို လိုက်ရမယ်။

လမ်းနှစ်ခု ကွဲကွဲပြားပြား ပိုင်းပိုင်းခြားခြား သိရမယ်။ ငါလိုက်နေ တဲ့လမ်းက သဘာဝအလုပ် လုပ်နေတဲ့လမ်းနဲ့ အလွန်ကွာခြားပါလား ဆိုတာတောင်မှ မသိဘူး။ ဘာဖြစ်လို့မသိတာတဲ့နဲ့၊ သင်ပေးမယ့်လူလည်း မရှိဘူး။ သင်လည်း မသင်ဖူးဘူး။ ဘဝကိစ္စ၊ ရှင်ရေးကိစ္စဟာ အဓိကပါ လိုလည်း ဘယ်သူကမှ မပြောဘူး။ ဓမ္မးလာရင် အမိအယ ဆရာသမားက မင်း ကြီးပွားရမယ်။ မင်း ကြီးစား၊ မင်း ပညာတတ်မှဖြစ်မယ်လို့ ဒီလိုပဲ သင်ပေးတာမဟုတ်လား။ အသင်ခံရတဲ့ ကလေးကလည်း ဒါပဲသိလာ တော့ ဒီလိုပဲ ဘဝခရီးကိုလျောက်ကြရတာ။ ရှိုးရိုးလူတို့ သင်ပေးသော ပညာနှင့် သမ္မာသမ္မာ သင်ပေးသောပညာ၊ ပညာချင်းကွာတယ်။ အဓိက ကျတဲ့ပညာကို သင်ပေးတာ။ ဘဝကိစ္စကို သိအောင်လုပ်ဖို့ အဓိကထား ပြီး သင်ပေးတာ။

ဘာမှုမသိဘဲ မှုမှုလျော့လျော့နေတဲ့ လူတွေဟာ ပညာမျက်စိ အမြင်မရှိဘူး။ ဘဝနှင့်ပတ်သက်သော အသိမျိန်၊ အမြင်မျိန် မရှိဘူး။

အမြင်မရှိတာကို ပါဋ္ဌလို အန္တ။ အဲဒီလိုလူမျိုးတွေ နေသလို ပေါ့ပေါ့လေး နေ၊ ပေါ့ပေါ့စား သွားလာနေတဲ့လူတွေ၊ ပုထုဖြေတွေ။ အမြင်မရှိ အသိမရှိ တဲ့ ပုဂ္ဂိုလ်တွေကို အန္တပုထုဖြေ။

အဲဒီ အန္တပုထုဖြေဟာ မိမိအတွက် အကျိုးရှိသောအလုပ်လည်း အကျိုးရှိမှန်းမသိ။ အကျိုးမရှိတာတွေ လုပ်နေမှန်းလည်း မသိ။ အဲဒီလို ပုဂ္ဂိုလ်ကို ‘လူမိုက်’။ အကျိုးရှိတာကို အကျိုးရှိမှန်းမသိ။ အကျိုးမရှိတာကို အကျိုးရှိတယ်လို့ ထင်နေတာ လူမိုက်။ ပါဋ္ဌလို ဗာလ။ အဲတော့ အန္တဗာလ ပုထုဖြေ။

အကျိုးရှိတာလည်း အကျိုးရှိမှန်း မသိ၊ အကျိုးမရှိတာလည်း အကျိုးမရှိမှန်းမသိ။ အဲဒီကြောင့်မိမိလို သူကို ‘ဗာလ’။ အမြင်အသိ မရှိလို ‘အန္တ’။ အဲဒီလို ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားပြီး အာရုံငါးပါးနဲ့နေလို့ သူကို ‘ပုထုဖြေ’။ အန္တဗာလ ပုထုဖြေ။ အဲဒီဟာ ကဗ္ဗာပေါ်မှာ ရှိနေတဲ့လူတိုင်း၊ အခုထိုလိုရှိရင် သန်းပေါင်းခုနှစ်ထောင်လောက်ရှိတဲ့ လူတွေ။ အဲဒီလူတိုင်း၊ လူတိုင်းဟာ ငါနဲ့နေတယ်။ ငါခိုင်းတာပဲ လုပ်နေရရှာတာ။ ဒီလိုလုပ်နေတာတွေဟာ အကျိုးမရှိမှန်း မသိဘူး။ ဒုက္ခဖြစ်အောင် လုပ်နေမှန်းကို မသိဘူး။

အဲဒီ သဘာဝတရားတွေနဲ့ မတူ ပိုင်းပိုင်းခြားခြား ကွဲကွဲပြားပြား ထူးခြားတာက ဓမ္မသဘာဝကို သိအောင်လုပ်၊ ဘဝအကြောင်းကို နားလည်အောင်လုပ်၊ သေရေးရှင်ရေးအကြောင်းကို နားလည်အောင်လုပ်၊ သေရေးရှင်ရေးအကြောင်းကို အဟုတ်သိအောင်လုပ်။

သေရေးရှင်ရေး သိဖို့ဆိုတာ ဘဝနဲ့ ဆက်နေတယ်။ ဘဝနဲ့ ဆက်

ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မဂေါ်ကစေ)

နေလို ဘဝအကြောင်းကို သိဖို့ဟာ သေဇ်ရှင်ရေးကိုသိမှာ ဘဝအကြောင်း၊ ဘဝအကြောင်းဆိုတာက အရေးကြီးမှန်းမသိတာ။ ပုထုလျှောက သူ့နေတဲ့ ဒီပစ္စာပွဲနှင့်ဘဝလေးပဲ သူမြင်ရာတာ။ အန္တပုထုလျှောက ပညာ ဘာမှုမရှိတော့ သူသိတာက ပစ္စာပွဲနေရတဲ့ ဘဝလေးအကြောင်းကိုသာ သိတာ။

ဘုရားရှင်ရဲ့ တပည့်များ (ဒီ အမြင်မှန်း အသိမှန်များ ရထားတဲ့ ပုဂ္ဂိုလ်) က ဘဝဆိုတာ ဒီဟာလေးတစ်ခုတည်း မဟုတ်ဘူး။ အတိတ်က ဘဝများစွာ နေခဲ့ရသေးတာ။ နောက်လည်း ဒီဘဝမျိုးတွေ ဖြစ်ပြီးမှာ။ အဲတော့ ဘဝဆိုတာဟာ စဉ်ဆက်မပြတ် သွားနေတဲ့ခရီး။ ဘဝခရီးဆိုတာ စဉ်ဆက်မပြတ် သွားနေတဲ့ခရီး။

စဉ်ဆက်မပြတ် သွားနေရတဲ့ခရီးမှာ ခန္ဓာဆိုတဲ့ ရုပ်ခန္ဓာ နာမ် ခန္ဓာနှစ်ပါး ဘဝခရီးကိုသွားနေတာပါ။ ရုပ်ခန္ဓာက ဘဝခရီးကို ပဋိသန္ဓာ တည်ပြီးတဲ့အချင့်ကစပြီးတော့ ရုပ်ခန္ဓာ၏ ပီအနိယာမ၊ ရုပ်မျိုးစွဲရဲ့ လမ်း စဉ်။ ချေပေးလိုက်တဲ့ ရုပ်မျိုးစွဲမှာ လမ်းစဉ်ရှိတယ်။ အဲဒါကို ပီအနိယာမ၊ ပဋိသန္ဓာ တည်ပြီးပြီဆိုတာနဲ့ တစ်ပြိုင်နက် ခန္ဓာကိုယ်က ကြီးပွားအောင် လုပ်ရတယ်။ ကြီးပွားအောင် လုပ်ရင်းလုပ်ရင်းနဲ့ ခန္ဓာကိုယ်က အိုလာ တယ်။ အိုတဲ့အလုပ် လုပ်ရင်းနဲ့လည်း နာတယ်။ နောက်ဆုံးပိတ် ဒီခန္ဓာ စက်ကြီးက ရပ်ရတယ်။ သေတယ်။ အဲဒါဟာ ရုပ်ပီအနိယာမ၊ ရုပ်တရား တို့၏ မျိုးစွဲသဘာဝလမ်းစဉ်။ အဲဒါလမ်းစဉ်ကို သဘာဝက ချထားပေး မှန်း ပညာမရှိလို့ မသိဘူး။ အဲဒါဟာ ရုပ်ရဲ့လမ်းစဉ်။

စိတ်ကနေပြီးတော့ ကြောက်ရတယ်။ ပူဇော်ရတယ်၊ စိုးရိမ်ရ တယ်။ ငါ ရမှုရပါမလား။ ငါ စီးပွားလေးကလည်း မြှုမြှုပါမလား။ ငါခြော

င့်မျိုးနဲ့ အမြတမ်း နေမှနေရပါမလားလို့ စိုးရိမ်နေရတယ်။ ပူပန်နေရတယ်၊ ကြောက်နေရတယ်။ ဒါဟာ စိတ်ရွှေနိယာမ။

စိတ်နဲ့ကိုယ်နဲ့ နှစ်ခုစလုံး သွားနေရတဲ့လမ်းစဉ်ဟာ ဘယ်အချက်မှ တွေ့ယ်တာစရာ၊ တက်မက်စရကောင်းတဲ့အချက် မပါဘူး။ ဒါဟာ ပညာရှိမှ ဘုရားကသင်ပေးတဲ့ ပညာမျိုးတတ်မှ ဒီလို့ဆင်ခြင်တတ်တာ။ ဆင်ခြင်တတ်တော့ ဘဝဆိုတာဟာ ပဋိသန္ဓတည်ပြီးလိုရှိရင် ရုပ်တရားက ကြီးထွားမယ်၊ အိုမယ်၊ နာမယ်၊ သေမယ်။ နာမတရားက ပူပန်မယ်၊ ကြောင့်ကြမယ်၊ ဆင်းရဲတဲ့အကြောင်းတွေ တွေးပြီးတော့နေမယ်။ ဒီကြားထဲက ကြိုကြားကြိုကြားလေး လိုတာလေးရလိုရှိရင် ကျေနပ်တာ။ အဲဒါလေးက ဘယ်လောက်မှ ကြာကြားမခံဘူး။ ဒါလည်းပဲ သဘောက မပေါက်နိုင်ဘူး။

သဘောမပေါက်နိုင်တဲ့ကိစ္စကို, 'အစိစ္စ'။ သဘောကို မပေါက်ဘူး။ အဲဒီ သဘောမပေါက်တာကို သဘောပေါက်အောင် ကြိုးစားနေရတာ။

သဘောပေါက်အောင် ကြိုးစား။ သဘာဝ၏ အလုပ်တွေ၊ သဘာဝကပြောနေတဲ့ အကြောင်းအရာကို နားလည်အောင်ကြိုးစား။ သဘာဝကပြောနေတဲ့ အကြောင်းပညာတွေကို နားလည်အောင်ကြိုးစား။

အခုခေတ် ပညာတွေကလည်း သေသေချာချာ နားလည်အောင်ပြောတယ်။ နှလုံးအကြောင်း၊ အဆုတ်အကြောင်း၊ ဝင်လေထွက်လေအကြောင်း၊ သွေးလှည့်ပတ်ခြင်းအကြောင်း ပြောတယ်။ အဲဒါတွေဟာ သေရေးရှင်ရေးကိစ္စတွေ။ ဒီနှလုံးလေး ရပ်တာနဲ့ သေသွားမယ်။ အဆုတ်ကလေး ရပ်တာနဲ့ သေသွားမယ်။ ဒီထက် သေရေးရှင်ရေးကျတာ မရှိဘူး။

ဆရာတိုးပြီးငွေးအောင် (မဟာသွေ့မွှေ့အောင်)

အဲဒီလို အရေးကြီးတဲ့ ကိစ္စတွေအကြောင်းကို သဘာဝကျကျ သိနားလည် အောင် အခြေခံပညာကိုသင်။ အဲဒီပညာကို ကာယာနှုပသုနာပညာ။ အဲဒီ ကာယာနှုပသုနာပညာတတ်မှ ကာယာနှုပသုနာဘာဝနာကို ပွား နိုင်တာ။

ဘာမှုမသိတဲ့ အန္တကို၊ ဒီအမှောင်ထဲမှာ သွားချင်ရာသွားနေတဲ့ အဖြစ်က အလင်းကလေး ပေါ်လာအောင်၊ အလင်းဓာတ်ကလေး ရ အောင်၊ သဘာဝမီးလေးတွေကို လင်းအောင် စွမ်းအားလေးနဲ့ထွန်း။ အဲဒီ ဝိရိယမှ မပါရင်၊ ဒီစွမ်းအားမှုမရှိရင် ဒီအလင်းလေးက မလင်းဘူး။ အဲဒီ သဘောသဘာဝတွေဟာ ဘုရားရှင်ပွင့်လာမှ ဒီပညာမျိုးကို သင်ပေးလို့ ကြေးဖူးရတာ။ ကြေးဖူးမှ စဉ်းစားနိုင်တယ်။ စဉ်းစားနိုင်မှ အဓိပ္ပာယ်ပေါက် တယ်။ အဓိပ္ပာယ်ပေါက်မှ ပွားများချင်တယ်။ ပွားများချင်မှ ဘဝကိစ္စကို မှန်ကန်စွာ ဆောင်ရွက်နိုင်တယ်။

မိမိကိုယ်တိုင် သိထားရမယ့်အချက်က- သံသရာခရီးသည်ပါ လား။ ဒီဘဝမှာ ဒီခွဲစွာလေးနဲ့ နေရပါလား။ ဒီရပ်၊ ဒီနှစ်၊ ဒီခွဲစွာကို အရင်းတည်ပြီးတော့ သူများနည်းတူ ပေါ့ပေါ့နေရင် ဒီဘဝ ရထားတာ လေးဟာ အမြတ်မထွက်၊ အရှုံးနဲ့ အဆုံးသတ်ရမှာပါလား။ ဒီလို သိရပါ မယ်။ အလွန်ကံကောင်းလို့ ဒီလိုဘဝမျိုးကိုရရင် အရှုံးမထွက်စေနဲ့ အမြတ် ရအောင် သတ်အား ဝိရိယအားနဲ့ ကြေးစား။

ဘုရားရှင်က သတိကို အားကိုး၊ ဝိရိယကို အားကိုး၊ ပညာပေါ်မှာ ရပ်တည်။ ဒီပညာမျိုးမှ မရှိရင် ရပ်တည်စရာ၊ ထောက်တည်စရာဆိုတာ မရှိဘူး။ ပညာအားရှိမှ ထောက်တည်စရာရှိတာ။ ထောက်တည်စရာ ဆို

တာ ပညာအား။ ဘာပညာအားတုန်း၊ ဘဝအဓိပ္ပာယ်ကို အဟုတ်သိနား လည်တဲ့ ပညာအား။ ဘဝအဓိပ္ပာယ်ကို အဟုတ်နားလည်လာတဲ့ လူက အန္တပုထောင်တွေကဲ့သို့ အရေးကြီးနေတဲ့ကိစ္စတွေကို ဘာမှာအရေးကြီး တယ်လို့ သဘောမထားတော့ဘူး။ သဘောကိုက ပေါက်နေပြီ။ အန္တတွေ လုပ်နေသမျှအလုပ်တွေဟာ အရေးကြီးတာလုပ်နေတာ မဟုတ်၊ အရေး မကြီးတာတွေကို လုပ်နေတာ။

ကိုယ်က သူတို့နောက်လိုက်နေရင် သူတို့လိုပဲ အန္တဖြစ်မယ်၊ အ ဝိဇ္ဇာ ဖုံးနေမယ်၊ အမြတ်မထွက်ဘူး။ အရုံးပဲ ထွက်မယ်၊ ဘုရားပေးတဲ့ ပညာလေးရတော့၊ အလင်းလေးရလို့ စဉ်းစားတတ်တဲ့ သဘောလေး ပေါက်လာတော့ ဘဝဆိုတာ သံသရာ၊ ဘဝတွေများစွာ လျှောက်ခဲ့ရပြီ။ ကံကောင်းလွန်းလို့ ခီလို့ လူဗာဝါ လူခန္ဓာ ရတယ်။ ကံကောင်းလွန်းလို့ ဘုရားရှင် အဆုံးအမများကို ကြားရနာရတယ်။ ကြားရနာရတော့ အား ထုတ်နိုင်တဲ့အခွင့်အရေး ကိုယ့်မှာ အခုချိတယ်။ ရှိပေမယ့်လို့ အဲဒီအခွင့် အရေးဟာ တန်ဖိုးရှိတဲ့အခွင့်အရေးလို့ မထင်ဘူး။ ပေါ့ပေါ့တန်တန်လေး တရားနာတာလောက်ပဲ အောက်မေ့မနေနဲ့။ ဘဝဒုက္ခ၊ သံသရာဒုက္ခက ကိုယ့်ကိုယ်ကို ကယ်တင်ဖို့ကိစ္စကို အပြည့်အဝရနေပေမယ့် ရနေမှန်း ကို သိအောင်လုပ်။

ပါရမိက ပေးသည့် ကုသလကမ္မ အထောက်အပံ့တွေ ရနေတာ။ ရနေတာကို သုံးတတ်ရမယ်။ သုံးစွဲတတ်ရမယ်။ မှန်မှန်ကန်ကန် သုံးစွဲ။ သတိအား ဂိရိယအား၊ ပညာအားနဲ့ သုံးစွဲ။ ပေါပေါများများ မထင်နဲ့။ အလွန်အဖိုးတန်တဲ့ ပစ္စည်းဆိုတာ စနစ်နဲ့သုံးရမယ်၊ စဉ်းကမ်းနဲ့ သုံးရ

ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

မယ်။ မိမိဖြည့်ခဲ့သော ပါရမိကုသိုလ်များက အခု ဒီနေရာ၊ ဒီဘဝ၊ ဒီအဖြစ်
ကို ပေးတာ။ အဲဒါကို သိမှပါ။ သိတော့ စနစ်နဲ့ သုံးရမယ်၊ သေသေချာချာ
သုံးရမယ်၊ ပွဲပြောတန်တန် သဘောမထားရဘူး။ လူဘဝ၊ လူခန္ဓာကို
ရ၍ ဒီပညာမျိုး၊ ဒီအကျင့်မျိုး ကျင့်ကြံအားထုတ်နိုင်သော အဆင့်ကို
မိမိ ရတယ်ဆိုတာ အလွန်အလွန် ခဲယဉ်းတဲ့အဖြစ်ကို ရတာပါ။

အဲဒီမှာ မိမိရဲ့ဘဝတန်ဖြူး။ ကောင်းဆုံးနှစ်တန် ဝေဖန်တတ်သော
ဝိပဿနာ၏ ပညာခံရှိသည့် မိမိဘဝ။ အဲဒီ ဘဝတန်ဖြူး ဘယ်လောက်ကြီး
တယ်ဆိုတာကို သိရမယ်။

အဲဒီလောက် တန်ဖြူးတဲ့ဘဝကို ပွဲပြောတန်တန် သုံးစွဲမပစ်နဲ့
စွေ့စွေ့စပ်စပ်လုပ်၊ သေသေချာချာလုပ်၊ သုံးစွဲတတ်ပါစေ။ မိမိဖြည့်ဆည်း
လာခဲ့တဲ့ ကုသလကမ္မ စွမ်းအားတွေ့ဟာ အလဟသု ဖြစ်မသွားစေနဲ့။
သာမန် လောကီအစီးအပွားတွေ ရန်တယ်ဆိုတာ ဟောဒီ ကုသလကမ္မ^၁
တွေကပေးလို့ ရတာ။ အဲဒီ ကုသလကမ္မတွေက ဒီအစီးအပွားလောက်
ခံစား၊ စံစားပြီး မေ့မေ့လျှော့လျှော့နေရင် ဆုံးရှုံးမှား။ အလွန်ဆုံးရှုံးမှား။

အခု ပညာရပြီ။ ကောင်းမှန်းလည်း သိပြီ။ မကောင်းမှန်းလည်း
သိပြီ။ ကုသိုလ်မှန်းလည်း သိပြီ၊ အကုသိုလ်မှန်းလည်း သိပြီ။ သံသရာမှန်း
လည်း သိပြီ၊ ဘဝမှန်းလည်း သိပြီ။ ဒုက္ခမှန်းလည်း သိပြီ၊ သူခမှန်းလည်း
သိပြီ။ အရေးကြီးတဲ့အချက်ကိုလည်းပဲ ကိုယ်က ကိုင်တွယ်တတ်ပြီ။

သူတကာတို့ လည်တမေ့မေ့နဲ့ အထင်ကြီးနေတဲ့ လောကီဂုဏ်
တွေဟာ အနှစ်သာရမရှိ ဒုက္ခပေးတဲ့တရားတွေလို့ သိပြီ။ အဲတော့ အဲဒီ
ဒုက္ခတရားတွေနောက်ကို သူများလိုက်သလို မလိုက်နဲ့ ကိုယ့်ကိစ္စ ကိုယ်

လုပ်။ သက်သက်သာသာလေးနဲ့ ဘဝခနီးကို လျှောက်နိုင်ရမယ်။ သက်သာ တယ်ဆိုတာ အတွေတွေ၊ လောဘတွေ ဖိစီးနေရင် မသက်သာဘူး။ ပင်ပန်း တယ်။ အဲဒါတွေကို လျှော့။ လျှော့မှ သက်သာရာရတယ်။ အဟုတ် သက် သက်သာသာနဲ့နေနိုင်မှ ပညာလမ်းကို တက်လို့ရတာ။ ပညာလမ်းကို တက်မယ့်လူက သက်သက်သာသာမနေနိုင်ရင် မတက်နိုင်ဘူး။ အတွေ တွေ၊ မာနတွေ၊ လောဘတွေ အဖိခံနေရရင် မလွှာယ်ဘူး။ အလွန်ပင်ပန်း တယ်။ အဲဒီပုဂ္ဂိုလ်ဟာ ပညာလမ်းကို မတက်နိုင်ဘူး။ ဝိပသာနာဘာဝနာ ၏တန်ဖိုးကို မတွက်နိုင်ရှာဘူး။

အဲဒီတော့ မိမိသည် အခုလောက် မြင့်သောအဆင့်ကို ရောက် လာတယ်ဆိုတာ အလွန်ကိုထူးတယ်။ ဒါမှ ဘဝတန်ဖိုးကို အဟုတ်သိတာ။ ပိုင်းဖြတ်တတ်တာ။ တွက်တတ်တာ။ ဘဝတန်ဖိုး တွက်တယ်ဆိုတာ ဒီ ပညာတွေနဲ့တွက်မှ ဘဝတန်ဖိုးကို မှန်ကန်စွာတွက်နိုင်တာ။

မိမိမှာရှိနေတဲ့ အချိန်။ အဲဒီအချိန်လေးဟာ နာရီလေးကိုကြော်။ တစ်ချက်တစ်ချက် တစ်ချက်နဲ့ မြည်နေတဲ့နာရီလေးက ဘဝခနီးကို တစ် ချက်ပြီးတစ်ချက် လျှောက်နေတာ။ အဲဒီသဘောနဲ့ အတူတူပဲ။ ထွက်လေ လေးနဲ့ ဝင်လေလေးကလည်း ဘဝခနီးကို တစ်ချက်ပြီးတစ်ချက် ထွက်လေ လေးကလည်း ထွက်သွားပါပြီ။ ဝင်လေလေးကလည်း ဝင်လာပါပြီဆိုတဲ့ အကြောင်းကို ပြောတာ။ ရှင်ရေးကိုလုပ်ဖို့ လေလေးက ဝင်လာတာ၊ ရှင်ရေးလုပ်ဖို့ လေလေးက ထွက်သွားတာ။ အဲဒီလို သဘာဝတရားက ပြောနေပေမယ့်လို့ ပညာမရှိတော့ ပြောနေမှုန်းမသိဘူး။

အဲတော့ သိအောင် ဘာနဲ့လုပ်ရမှာတူန်း အပ္ပမာဒ။ အပ္ပမာဒဆို

ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်တိကစ္စ)

တာ မမေ့မလျှော့နဲ့ သတိနဲ့နေ၊ ဝိရိယနဲ့နေ။ ထွက်နေဝင်နေတဲ့ လေလေး
ဟာ အလကားမဟုတ်ဘူး။ ဘဝကိစ္စကို ဆောင်ရွက်တာ၊ ရှင်ရေးကို
ဆောင်ရွက်တာ။ အဲဒီ မဓာသဘာဝဓမ္မတွေ ဟုတ်မှန်ပေမယ့်လို့ ပညာမရှိ
တော့ မသိဘူး။ အခုလို့ ပညာတွေဆိုတာ ဘုရားကမှ သင်ပေးနိုင်တာ။
ဒီပညာမျိုးဟာ ဝိပဿနာဘာဝနာ၊ ဘာဝနာနဲ့ ခေါ်နေတာ။ ဒီလို့သိမှ
ဝိပဿနာဘာဝနာဆိုတာ ဘာမှန်းသိတာ။

အခု ရတုန်းရခိုက်ဖြစ်သော မိမိ၏ဘဝ မိမိဘဝတန်ဖိုး အလွန်
ကြီးပါလား။ အလွန်ရှုံးခက်တဲ့ ဓမ္မသာဝန်ကာလ၊ ဒီတရားတွေ နာနိုင်၊
ကြားနိုင်တဲ့ အချိန်။ ဓမ္မတွေကို ဆွေးနွေးနိုင်တဲ့အချိန်၊ ဘာဝနာတွေကို
ပွားနိုင်တဲ့အချိန် ဖြစ်ပါတယ်။ အဲတော့ အဲဒီလို့ မိမိတန်ဖိုးကို တစ်ဆင့်
ထက်တစ်ဆင့် မြင့်သည်ထက်မြင့်အောင် ကြိုးစားရမှာဟာ အဓိကအ^{လုပ်။}

အခါကောင်း ပြုတဲ့အခါ၊ အခွင့်ကောင်းရတဲ့အခါမှာ အခါ
ကောင်း၊ အခွင့်ကောင်းကို လက်မလွှုတ်တမ်း မိအောင်ဖမ်း။ အာနာပါနနဲ့
ဖမ်း။ အာနာပါန သတိကမ္မဋ္ဌာန်းဟာ တန်ဖိုးကြီးသောဘဝကို မိမိသနာန်
မှာ ဆုပ်ဆုပ်ကိုင်ကိုင်တည်နေအောင် ဆောင်ရွက်ပေးနေပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီအကြောင်းအရာတွေကို စဉ်းစားတိုင်း သမ္မာ
သမ္မာဒ္ဓ၏ ပညာဉာဏ်ကြီးကို သိတယ်။ ဒီတရားတော်တွေ၏ နက်နဲ့မှုကို
လည်း နားလည်တယ်။ နားလည်ရတဲ့အတွက် မိမိကိုယ်တိုင် ဝမ်းသာ
တယ်။ တရားများကိုသိလို့ ဝမ်းသာတယ်။ ဝမ်းသာတယ်ဆိုတော့ ဓမ္မပီတိ
ဖြစ်တယ်။ အဲဒီ ဓမ္မပီတိဟာ အားအလွန်ကောင်းတယ်။ ဒီ ပီတိလေးတွေ

တိုး၍တိုး၍ ဖြစ်နိုင်အောင်ကြီးစား။

ဘဝမှာ မိမိ၏လုပ်ငန်းတွေဟာ အကုသိုလ်တွေ စင်ကြယ်တယ်၊
ကုသိုလ်တွေဗားတယ်၊ ပါရမီတွေ ဖြည့်နေတယ်၊ မြင့်သောဘဝ မြတ်သော
ဘဝကို တက်လှမ်းနိုင်တယ်။ ဒီသံသရာက အမြန်ဆုံးထွက်မြောက်အောင်
ကြီးစားနေတယ်လို့ ကိုယ့်ကိုယ်ကို သိနေရမယ်။

အားလုံးသော ဓမ္မမိတ်ဆွဲများ မိမိ၏ဘဝ အမြင့်ဆုံးဖြစ်သည့်
နိုဗ္ဗာန် မဂ်ဖိုလ်ကို မျက်မျာ်က်ပြနိုင်သည့်တိုင်အောင် အားထုတ်နိုင်ကြ
ပါစေ။

သာဓာ သာဓာ သာဓာ။